



CITIZEN'S
BUDGET
Year 2017-2018

၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်

ရ သုံး ခန့်မှန်းခြေ

ငွေစာရင်းဆိုင်ရာ အချက်အလက်များ



Design - Nyo Ko Naing (Katha)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ
(Citizen's Budget)

၂၀၁၇ ခုနှစ်၊ မေလ(၃၁)ရက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာနက ထုတ်ဝေပါသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁	ဥပေယျာဇဉ်	၁
၂	နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ	၂-၃
၃	ဘဏ္ဍာရေးမူဝါဒ	၄
၄	နိုင်ငံတကာတွင် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို တိုင်းတာသည့် ဘတ်ဂျက်ဆိုင်ရာစာစောင် (၈)စောင်	၅
၅	၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဆိုင်ရာ	၆
၆	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ	၇
၇	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရငွေ၊ သုံးငွေ၊ လိုငွေအခြေအနေ	၈
၈	၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အထိ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)	၉
၉	၂၀၁၁-၂၀၁၂ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု၏ ရငွေ၊ သုံးငွေ၊ လိုငွေ၊ အခွန်များနှင့် GDP အချိုး	၉
၁၀	ပြည်ထောင်စု၏ အခွန်အကောက်ရငွေ (ခန့်မှန်းခြေ)	၁၀
၁၁	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အခွန်အကောက်အမျိုးအစားအလိုက်ရာခိုင်နှုန်း (ခန့်မှန်းခြေ)	၁၁
၁၂	ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပအကူအညီရငွေနှင့် ချေးယူရငွေတို့ဖြင့် ဆက်နွယ်ထားသည့် လုပ်ငန်း အသုံးစရိတ်များ	၁၁
၁၃	ဘဏ္ဍာရေးနှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီလက်ကျန်အခြေအနေ	၁၁
၁၄	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးယူရငွေစာရင်းတို့ဖြင့် ဆက်နွယ် ထားသည့် လုပ်ငန်းအသုံးစရိတ်များ	၁၂
၁၅	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်၏ စုစုပေါင်း အသုံးစရိတ်အပေါ်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနများသို့ခွဲဝေပေးထားသည့်အသုံးစရိတ်ရာခိုင်နှုန်း	၁၃
၁၆	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနများအလိုက် ရငွေ လျာထားချက်များ	၁၄-၁၅
၁၇	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနများအလိုက် သုံးငွေ လျာထားချက်များ	၁၆-၁၇
၁၈	ဘဏ္ဍာရေးနှစ်အလိုက် ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲမှု အခြေအနေ	၁၇
၁၉	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပညာရေးအသုံးစရိတ်မှ ကောက်နုတ်ချက်	၁၈
၂၀	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကျန်းမာရေးအသုံးစရိတ်မှ ကောက်နုတ်ချက်	၁၉
၂၁	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသုံးစရိတ်မှ ကောက်နုတ်ချက်	၂၀-၂၁
၂၂	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသုံးစရိတ်မှ ကောက်နုတ်ချက်	၂၂
၂၃	ဓာတ်အားစနစ်ဖြင့် မီးလင်းမည့် မြို့နှင့် ကျေးရွာများအရေအတွက်	၂၃

စဉ်	အကြောင်းအရာ	စာမျက်နှာ
၂၄	၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရငွေရရှိမှုရာခိုင်နှုန်း(ခန့်မှန်းခြေ)	၂၄
၂၅	၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ သုံးငွေသုံးစွဲမှုရာခိုင်နှုန်း(ခန့်မှန်းခြေ)	၂၄
၂၆	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ (UFA- Other Account) လက်ကျန်အခြေအနေအရ အသုံးစရိတ်ကျခံသုံးစွဲရမည့် အခြေအနေ	၂၄-၂၆
၂၇	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ စုစုပေါင်းရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ	၂၆
၂၈	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ ဘဏ္ဍာရေးနှစ်အလိုက် အခွန်နှင့် ထည့်ဝင်ငွေအခြေအနေ	၂၇
၂၉	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သို့ ထည့်ဝင်ငွေ အများဆုံး ထည့်ဝင်ရန် ခန့်မှန်းထားသည့် အဖွဲ့အစည်း(၅)ခု၏ ဘဏ္ဍာရေးနှစ် (၃)နှစ်အတွင်း ထည့်ဝင်ခဲ့မှု အခြေအနေ	၂၇
၃၀	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများနှင့်ပတ်သက်သည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ရငွေ၊သုံးငွေ ခန့်မှန်းခြေနှင့် နိုင်ငံတော်သို့ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ခန့်မှန်းချက်များ	၂၈
၃၁	၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အထိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရငွေ၊ သုံးငွေ အခြေအနေ	၂၉
၃၂	မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဓိကရငွေဖြစ်သည့် ကမ်းလွန်လုပ်ကွက်နှင့် ကုန်းတွင်းရေနံမြေများမှ ရငွေများအခြေအနေ	၂၉
၃၃	မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကုန်းတွင်း ရေနံမြေနှင့် ကမ်းလွန်လုပ်ကွက်များ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်နှုန်း	၂၉
၃၄	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခွဲဝေပေးမည့် အခွန်ဝေစုများ လျာထားချက်	၃၀
၃၅	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ	၃၁
၃၆	ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ လိုငွေဖြည့်ဆည်း ထောက်ပံ့ခြင်း	၃၂
၃၇	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်များ	၃၃-၃၅
၃၈	အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း	၃၅
၃၉	မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၂၀၁၇ ခုနှစ်)	၃၅

ဥပဒေချုပ်

၁။ ပြည်ထောင်စုအစိုးရအနေဖြင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်အတူ၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ၉-၁-၂၀၁၇ ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇)ဖြင့် အတည်ပြုခဲ့ပြီး ၃၀-၁-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ၎င်းကို ပြည်ထောင်စု လွှတ်တော်က ၁၇-၃-၂၀၁၇ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ၂၄-၃-၂၀၁၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုး၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပေသည်။

၂။ ဥပဒေနှင့်အညီ လျာထားသုံးစွဲမည့် ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲရာတွင် အလေအလွင့်မရှိ၊ ထိထိရောက်ရောက် အကျိုးရှိရှိ ဆောင်ရွက်နိုင်ရန်အလို့ငှာ၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များဖြစ်သည့် ရန်ပုံငွေ လွှဲပြောင်းခြင်း၊ တင်ဒါခေါ်ယူခြင်း၊ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေ၊ အရေးပေါ်ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လတ်တလောရပ်ဆိုင်းထားသည့် စီမံကိန်းကိစ္စရပ်များ၊ နိုင်ငံပိုင်နိုင်ငံခြားငွေဆိုင်ရာများနှင့် အထွေထွေ ကိစ္စရပ်များအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ တွင် တညီတညွတ်တည်း လိုက်နာနိုင်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်း(၂၀၁၇)ကိုလည်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးခဲ့ပါသည်။

၃။ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုအနေဖြင့် နိုင်ငံတကာနည်းတူ ပြည်သူ့သို့ချပြရမည့် ဘတ်ဂျက်ဆိုင်ရာ အဆိုပြု လွှာများ၊ ဥပဒေများ၊ စာစောင်များ၊ အစီရင်ခံစာများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်းမြင်သာစွာဖြင့် အင်တာနက်စာမျက်နှာများ၊ သတင်းစာများ၊ စာစောင်ထုတ်ဝေခြင်းများဖြင့် ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန်အတွက် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုလည်း ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို အခြေခံ၍ ဘတ်ဂျက်ဆိုင်ရာ ပွင့်လင်းမြင်သာမှု မှတ်တိုင်အဖြစ် ဤ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် (Citizen's Budget) စာစောင်ကို ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၏ ပထမအချက်ဖြစ်သည့် ပွင့်လင်းမြင်သာပြီးကောင်းမွန် တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန် ဟူသည့်မူဝါဒနှင့်အညီ နိုင်ငံတော်အနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူလူထုသို့ အစီရင်ခံအပ်ပါသည်။

ဦးကျော်ဝင်း
ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ

- ၁။ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်၊
- ၂။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသောလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်၊
- ၃။ ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊
- ၄။ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများစသည့် အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာ တိုးတက်လာစေရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် Data ID Card System၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်၊
- ၅။ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေး ဆောင်ရွက်ရန်၊
- ၆။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ပို့ကုန် မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်၊

- ၇။ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲ ဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန်၊
- ၈။ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိလာစေရေး ဆောင်ရွက်ရန်၊
- ၉။ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေ ဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ် များကို ပိုမိုစောင့်ရှောက် ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်၊
- ၁၀။ နိုင်ငံတော်၏ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်၊
- ၁၁။ တီထွင်ဖန်တီးမှု စွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ် ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်၊
- ၁၂။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်းသာမက အခြားဒေသများ အတွင်း၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန်။

ဘဏ္ဍာရေးမူဝါဒ

အခွန်မူဝါဒ

- (၁) နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များအတွက်သာ အခွန်ကိုကောက်ခံခြင်း မဟုတ်ဘဲ နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ကို ဖော်ဆောင်၍ ငွေကြေးလည်ပတ်မှု မှန်ကန်စေရန်၊
- (၂) ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်၊
- (၃) ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက်စနစ်ဖြင့် ထိန်းညှိ ပေးရန်၊
- (၄) ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူပြုရန်၊
- (၅) ဝင်ငွေခွဲဝေမှုမျှတစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်။

အသုံးစရိတ်မူဝါဒ

- (၁) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို ဆက်လက် တိုးမြှင့်သုံးစွဲရန်၊
- (၂) ပြည်သူလူထုကို ချက်ချင်းလက်ငင်း အကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရန်၊
- (၃) ဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့်အပ်မှုများကိုစနစ်တကျစိစစ်ခွင့်ပြုရန်၊
- (၄) စီမံကိန်းများအား ဦးစားပေးအဆင့်ခွဲပြီး လတ်တလောမလိုအပ်သေးသည့် စီမံကိန်းများကို ရွှေ့ဆိုင်းဆောင်ရွက်ရန်၊
- (၅) ပစ္စည်းဝယ်ယူမှုများကိုစနစ်တကျ စိစစ် ဆောင်ရွက်ရန်၊
- (၆) ပြည်ပအကူအညီငွေနှင့် ပြည်ပဈေးငွေများကို စိစစ်ရယူရန်၊
- (၇) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေးတို့အတွက် တိုးမြှင့်သုံးစွဲရန်။

နိုင်ငံတကာတွင် ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို တိုင်းတာသည့် ဘတ်ဂျက်ဆိုင်ရာ စာစောင်(၈)စောင်

- ၁။ ဘတ်ဂျက်မရေးဆွဲမီ ဖော်ပြချက်
(Pre-Budget Statement)
- ၂။ အစိုးရအဖွဲ့မှ တင်ပြသည့် အဆိုပြုလွှာ
(Executive's Budget Proposal)
- ၃။ ဥပဒေပြဋ္ဌာန်းသည့် ဘတ်ဂျက်
(Enacted Budget)
- ၄။ နိုင်ငံသားများအတွက် ဘတ်ဂျက်
(Citizen's Budget)
- ၅။ နှစ်အတွင်းအစီရင်ခံစာ
(In-Year Report)
- ၆။ နှစ်ဝက်သုံးသပ်ချက်အစီရင်ခံစာ
(Mid-Year Reviews)
- ၇။ နှစ်ပတ်လည် အစီရင်ခံစာ
(Year End Report)
- ၈။ စာရင်းစစ်အစီရင်ခံစာ
(Audit Report)

မြန်မာ့ဘတ်ဂျက်ပွင့်လင်းမြင်သာမှု


၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် ဖော်ပြပါ စာစောင်(၈)မျိုးအနက် အမှတ်စဉ် (၂။ ၃။ ၄။ ၅။ ၇။) စုစုပေါင်း(၅)မျိုးကိုဘတ်ဂျက်ပွင့်လင်းမြင်သာမှုဆိုင်ရာကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ တစ်ဆင့် ပြည်သူလူထုထံ ထုတ်ပြန်နိုင်ခဲ့ပါသည်။ ယခု ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ယမန်နှစ်ကထက် ပိုမို၍ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုထံသို့ ကြိုးပမ်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Citizen's Budget စာစောင်ဆိုတာ
တိုင်းပြည်ရှိရင်းနှီးငွေအခြေအနေတွေကို
အကျဉ်းချုပ်ပြီး ပြည်သူတွေသိအောင် ပွင့်ပွင့်လင်းလင်း
ပြောပြထားတဲ့ စာစောင်ပဲကွ...



၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဆိုင်ရာ

- ၁။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ စတုတ္ထ ပုံမှန်အစည်းအဝေးပထမနေ့(၃၀-၁-၂၀၁၇)ရက်တွင် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည်။
- ၂။ ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ (၁၇-၃-၂၀၁၇)ရက်တွင် အတည်ပြုသည်။
- ၃။ နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို (၂၄-၃-၂၀၁၇)ရက်တွင် လက်မှတ်ရေးထိုး၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၇ အဖြစ် ပြဋ္ဌာန်းသည်။
- ၄။ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် အပိုင်း (၈)ပိုင်း၊ ဥပဒေပုဒ်မစုစုပေါင်း (၄၂)ခုဖြင့် ပြဋ္ဌာန်းထားသည်။ နောက်ဆက်တွဲ ဇယား(၁) မှ ဇယား(၁၈) အထိ ပါရှိသည်။
- ၅။ ဥပဒေ၏ အပိုင်း(၄)သည် ယမန်နှစ် "၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ"၌ သီးသန့်ရန်ပုံငွေ အပိုင်းဖြစ်သည်။ ယခုနှစ် "၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ"တွင် အပိုင်း(၄)ကို အရေးပေါ်ရန်ပုံငွေ အပိုင်းအဖြစ် ပြောင်းလဲ ပြဋ္ဌာန်းထားသည်။
- ၆။ "၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ"အရ
- (က) အရေးပေါ် ရန်ပုံငွေ ကို ကျပ် ၁၀၀ ဘီလီယံ ခွင့်ပြုလျာထားသည်၊
 - (ခ) ပြည်ထောင်စုအစိုးရကမသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက်အသုံးစရိတ် ဖြစ်သည်၊
 - (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ကျခံသုံးစွဲရမည်၊
 - (ဃ) ကျခံသုံးစွဲသည့်ကိစ္စရပ်များကိုကိစ္စတစ်ရပ်ချင်း ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။



၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏

စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ

၁။	စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)	ကျပ် ၉၁,၃၁၉ ဘီလီယံ
၂။	GDP တိုးတက်မှုနှုန်း	၇.၀%
၃။	ပြည်ထောင်စု၏ စုစုပေါင်းရငွေ ခန့်မှန်းချက်	ကျပ် ၁၆,၆၀၅ ဘီလီယံ
၄။	ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်ခန့်မှန်းချက်	ကျပ် ၂၀,၅၉၄ ဘီလီယံ
၅။	ပြည်ထောင်စု၏ စုစုပေါင်းလိုငွေခန့်မှန်းချက်	ကျပ် ၃,၉၈၉ ဘီလီယံ
၆။	လိုငွေနှင့် GDP အချိုး	၄.၃၇%
၇။	ပြည်ထောင်စု၏ အခွန်အကောက်ရငွေ ခန့်မှန်းချက်	ကျပ် ၆,၄၈၁ ဘီလီယံ
၈။	အခွန်အကောက်ရငွေနှင့် GDP အချိုး	၇.၁ %
၉။	ပြည်ပပို့ကုန်တန်ဖိုး ခန့်မှန်းချက်	အမေရိကန်ဒေါ်လာ ၁၄,၀၀၀ သန်း
၁၀။	ပြည်ပသွင်းကုန်တန်ဖိုး ခန့်မှန်းချက်	အမေရိကန်ဒေါ်လာ ၁၅,၀၀၀ သန်း
၁၁။	ကုန်သွယ်မှုလိုငွေ ခန့်မှန်းချက်	အမေရိကန်ဒေါ်လာ ၁,၀၀၀ သန်း
၁၂။	ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း	၇.၉ %
၁၃။	လူတစ်ဦးချင်း၏ ပျမ်းမျှအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)	ကျပ် ၁,၇၁၀,၅၈၂

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရငွေ၊ သုံးငွေ၊ လိုငွေအခြေအနေ

(ကျပ်ဘီလီယံ)

အကြောင်းအရာ	ပြည်ထောင်စု	တိုင်းဒေသကြီး/ ပြည်နယ်	စုစုပေါင်း	ဂျီဒီပီ၏ ရာခိုင်နှုန်း
ရငွေ	၁၆,၆၀၄.၅၉၇	၂,၄၇၄.၉၄၂	၁၉,၀၇၉.၅၃၉	၂၀.၈၉%
သာမန်ရငွေ	၁၄,၄၅၅.၃၆၂	*၂,၃၀၂.၆၆၄	၁၆,၇၅၈.၀၂၆	၁၈.၃၅%
ငွေလုံးငွေရင်းရငွေ	၂၆၇.၄၅၅	၇၈.၆၁၇	၃၄၆.၀၇၂	၀.၃၈%
ကြွေးမြီရငွေ	၁,၈၈၁.၇၈၀	၉၃.၆၆၁	၁,၉၇၅.၄၄၁	၂.၁၆%
အသုံးစရိတ်	၂၀,၅၉၄.၁၆၅	၂,၄၇၄.၉၄၂	၂၃,၀၆၉.၁၀၇	၂၅.၂၆%
သာမန်အသုံးစရိတ်	**၁၅,၅၁၁.၀၈၇	၉၅၀.၈၃၁	၁၆,၄၆၁.၉၁၈	၁၈.၀၃%
ငွေလုံးငွေရင်း အသုံးစရိတ်	၄,၄၈၇.၇၇၇	၁,၅၁၆.၉၁၁	၆,၀၀၄.၆၈၈	၆.၅၇%
ကြွေးမြီအသုံးစရိတ်	၅၉၅.၃၀၁	၇.၂၀၀	၆၀၂.၅၀၁	၀.၆၆%
လိုငွေ	၃,၉၈၉.၅၆၈	-	၃,၉၈၉.၅၆၈	၄.၃၇%
ဂျီဒီပီတန်ဖိုး			၉၁,၃၁၉.၄၃၃	

* တိုင်းဒေသကြီး/ပြည်နယ်၏ သာမန်ရငွေ ကျပ် ၂,၃၀၂.၆၆၄ ဘီလီယံတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့သော ကျပ် ၁,၇၀၇.၅၈၀ ဘီလီယံ ပါဝင်ပါသည်။

** ပြည်ထောင်စု၏ သာမန်အသုံးစရိတ် ကျပ် ၁၅,၅၁၁.၀၈၇ ဘီလီယံတွင် တိုင်းဒေသကြီး/ပြည်နယ် များသို့ ပြည်ထောင်စုမှ ထောက်ပံ့ငွေကျပ် ၁,၇၀၇.၅၈၀ ဘီလီယံ ပါဝင်ပါသည်။




၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ
စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)


အကြောင်းအရာ	၂၀၁၃-၂၀၁၄ (အမှန်)	၂၀၁၄-၂၀၁၅ (အမှန်)	၂၀၁၅-၂၀၁၆ (ရှေ့ပြေးအမှန်)	၂၀၁၆-၂၀၁၇ (နှစ်ကုန် ခန့်မှန်းခြေ)	၂၀၁၇-၂၀၁၈ (အမျိုးသား စီမံကိန်း)
GDP တန်ဖိုး (နှစ်အလိုက်ဈေးနှုန်း) (ကျပ်သန်းပေါင်း)	၅၈,၀၁၁,၆၂၆.၀	၆၅,၂၆၁,၈၉၀.၂	၇၂,၇၁၄,၀၂၁.၂	၈၁,၁၂၇,၉၈၃.၄	၉၁,၃၁၉,၄၃၂.၇
GDP တန်ဖိုး (ပုံမှန်ဈေးနှုန်း) (ကျပ်သန်းပေါင်း)	၄၈,၈၇၉,၁၅၈.၅	၅၂,၇၈၅,၁၅၀.၈	၅၆,၄၇၆,၂၂၅.၁	၅၉,၆၇၈,၇၇၆.၈	၆၃,၈၄၃,၀၃၉.၀
GDP တိုးတက်မှုနှုန်း (ပုံမှန်ဈေးနှုန်း) (ရာခိုင်နှုန်း)	၈.၄ %	၈.၀ %	၇.၀ %	၅.၇ %	၇.၀ %
လူတစ်ဦးချင်း၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) (ကျပ်)	၁,၁၃၃,၃၉၄	၁,၂၅၄,၅၈၂	၁,၃၈၆,၃၇၆	၁,၅၃၃,၂၀၅	၁,၇၁၀,၅၈၂

ဇစ်မြစ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန။

၂၀၁၁-၂၀၁၂ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အထိ
ပြည်ထောင်စု၏ ရငွေ၊ သုံးငွေ၊ လိုငွေ၊ အခွန်များနှင့် GDP အချိုး



ပြည်ထောင်စု၏ အခွန်အကောက်ရငွေ (ခန့်မှန်းခြေ)




၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ရငွေ လျာထားချက်များ

(ကျပ်သန်းပေါင်း)


စဉ်	အခွန်အမျိုးအစား	၂၀၁၆-၂၀၁၇ မူလခန့်မှန်းခြေ	၂၀၁၇-၂၀၁၈ မူလခန့်မှန်းခြေ
၁	ယစ်မျိုးခွန်၊	၉၄၀.၃၁၁	၉၄၀.၃၁၁
၂	ကုန်သွယ်လုပ်ငန်းခွန်၊	၁,၆၂၉.၉၂၉.၇၄၅	၁,၇၅၂,၄၄၃.၂၃၂
၃	သွင်းကုန်အတွက်လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊	၅,၇၆၂.၀၀၀	၅,၀၀၀.၀၀၀
၄	မြန်မာနိုင်ငံအောင်ဘာလေသိန်းဆု၊	၃၀,၀၀၀.၀၀၀	၄၇,၃၅၆.၂၅၈
၅	မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာအခကြေးငွေများ၊	၁၈၁,၄၇၀.၀၀၀	၁၇၀,၅၈၀.၀၀၀
၆	တံဆိပ်ခေါင်းခွန်၊	၃၇,၇၁၀.၀၀၀	၄၇,၆၈၉.၃၁၂
၇	မုတ်ကောင်ဝတ်ဆံသွင်းအခွန်၊	၄၆၀.၀၀၀	၆၄၀.၀၀၀
၈	ခရီးလှည့်လည်ရေးလိုင်စင်/ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်/ ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်/ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက်လိုင်စင်ကြေး၊	၆၆၇.၇၉၁	၇၁၇.၈၄၀
၉	အထူးကုန်စည်ခွန်၊	၆၀၀,၀၀၀.၀၀၀	၆၈၇,၂၉၉.၉၃၁
၁၀	ဝင်ငွေခွန်၊	၂,၃၇၀,၄၃၄.၆၄၅	၂,၃၈၂,၀၀၀.၀၀၀
၁၁	အကောက်ခွန်၊	၄၇၅,၀၀၀.၀၀၀	၄၉၀,၀၀၀.၀၀၀
၁၂	မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊	၁.၄၈၅	၁.၄၈၅
၁၃	ရေခွန်၊	၁၃.၇၂၃	၉၅.၁၁၈
၁၄	တာဝန်ခွန်၊	၀.၀၂၅	၀.၀၂၅
၁၅	သစ်တောများမှပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်၊	၂,၈၈၆.၂၆၅	၂,၂၉၆.၇၇၅
၁၆	ဓာတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်၊ (စက်မှုကုန်ကြမ်းတွင်းထွက်နှင့်အလှဆင်ကျောက်များမပါ)	၃.၈၅၅	၃.၈၅၅
၁၇	ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊	၁,၃၀၃.၈၀၀	၁,၅၀၃.၈၀၀
၁၈	ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်၊	၇၁၀,၆၁၃.၇၁၄	၂၇၈,၆၂၃.၀၈၆
၁၉	ဓာတ်သတ္တုခွန်နှင့် ရတနာခွန်၊	၁၉,၅၄၀.၀၀၀	၂၇,၁၄၃.၅၄၂
၂၀	ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့်အခွန်အခ၊	၁၄၂,၅၉၅.၁၄၉	၅၇၆,၂၄၈.၀၀၀
၂၁	ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ၊	၁၀,၄၂၆.၃၂၀	၁၀,၄၂၆.၃၂၀
	စုစုပေါင်း	၆,၂၁၉,၇၅၈.၈၂၈	၆,၄၈၁,၀၀၈.၈၉၀

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်
အမျိုးအစားအလိုက် ရာခိုင်နှုန်း (ခန့်မှန်းခြေ)



ဝင်ငွေခွန် ကုန်သွယ်လုပ်ငန်းခွန် အခြားအခွန်ရငွေများ အထူးကုန်စည်ခွန် အကောက်ခွန်

ဘဏ္ဍာရေးနှစ်အလိုက်ပြည်ပအကူအညီရငွေနှင့် ချေးယူရငွေတို့ဖြင့်
ဆက်နွယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များ



ဘဏ္ဍာရေးနှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီလက်ကျန်အခြေအနေ

(ကျပ်ဘီလီယံ)

ဘဏ္ဍာရေးနှစ်	ပြည်တွင်းကြွေးမြီ	ဂျီဒီပီ၏ %	ပြည်ပကြွေးမြီ	ဂျီဒီပီ၏ %
၂၀၁၁-၂၀၁၂	၉,၉၃၈	၂၁.၃%	*၆,၃၃၅	၁၃.၆%
၂၀၁၂-၂၀၁၃	၁၀,၈၂၄	၂၁.၁%	*၇,၃၀၁	၁၄.၂%
၂၀၁၃-၂၀၁၄	၁၂,၀၁၄	၂၀.၃%	၉,၅၆၁	၁၆.၁%
၂၀၁၄-၂၀၁၅	၁၂,၄၈၇	၁၈.၉%	၉,၅၄၅	၁၄.၄%
၂၀၁၅-၂၀၁၆	၁၅,၇၂၄	၂၁.၄%	၁၂,၂၄၆	၁၆.၇%
၂၀၁၆-၂၀၁၇(၃၁-၁၂-၂၀၁၆ ထိ)	၁၆,၃၃၄	၂၀.၁%	၁၀,၆၅၃	၁၃.၁%

မှတ်ချက်။* နောက်ကျကြေးများမပါဝင်ပါ။


ဇာစ်မြစ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
ပြည်ပအကူအညီရငွေ နှင့် ပြည်ပချေးယူရငွေစာရင်းတို့ဖြင့် ဆက်သွယ်ထားသည့်လုပ်ငန်းအသုံးစရိတ်များ

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန /အဖွဲ့အစည်း	ပြည်ပ အကူအညီရငွေ	ပြည်ပ ချေးယူရငွေ
၁	ပြည်ထောင်စုလွှတ်တော်ရုံး	၆၆၃.၆၀၀	၉၉၅.၄၀၀
၂	ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၈၃၇.၁၈၀	၁,၂၅၅.၇၇၁
၃	နိုင်ငံခြားရေးဝန်ကြီးဌာန	၂၃.၁၄၂	-
၄	ပြည်ထဲရေးဝန်ကြီးဌာန	-	၆၆,၅၀၀.၀၀၀
၅	နယ်စပ်ရေးရာဝန်ကြီးဌာန	၃,၅၅၅.၀၀၀	-
၆	ပြန်ကြားရေးဝန်ကြီးဌာန	၅၁၁.၇၂၀	-
၇	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	၁၂၄,၆၇၄.၉၃၁	၃၂၅,၄၉၇.၃၄၂
၈	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန	၄၆,၄၇၆.၂၁၂	၂၄၄,၈၃၈.၀၃၅
၉	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	၂,၆၀၈.၀၂၃	-
၁၀	လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန	၃,၂၀၂.၃၁၃	၃၆၁,၉၁၈.၉၅၄
၁၁	အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန	၈၈၀.၀၀၀	-
၁၂	စက်မှုဝန်ကြီးဌာန	၅၀၁.၄၅၀	၁,၁၈၅.၀၀၀
၁၃	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန	၅၃၆.၅၈၀	-
၁၄	ပညာရေးဝန်ကြီးဌာန	၄၇,၂၉၇.၁၆၉	၅၂,၀၆၂.၉၇၅
၁၅	ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန	၂၁၁,၉၂၈.၈၄၂	၃၁,၅၀၃.၅၃၁
၁၆	စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန	၁၁၉,၆၇၄.၅၂၀	၃၄၆,၈၄၀.၄၆၀
၁၇	ဆောက်လုပ်ရေးဝန်ကြီးဌာန	၃၇,၄၉၀.၁၉၉	၁၈၁,၆၀၃.၄၄၄
၁၈	လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	၉၉၃.၂၂၅	-
၁၉	ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန	၃,၀၅၃.၅၆၀	-
၂၀	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	-	၃,၉၅၇.၉၀၀
	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ		
၂၁	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန	၁၄,၀၁၄.၀၀၁	၉၉,၁၁၄.၈၂၂
၂၂	ရန်ကုန်/မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း	-	၃၆,၃၈၅.၃၂၃
	စုစုပေါင်း	၆၁၈,၉၂၁.၆၆၇	၁,၇၅၃,၆၅၈.၉၅၇

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်၏ စုစုပေါင်း အသုံးစရိတ်အပေါ်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ ခွဲဝေပေးထားသည့် အသုံးစရိတ်ရာခိုင်နှုန်း



အခြား ၂.၆၀% တွင်ပါဝင်သည့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ

၁။ နယ်စပ်ရေးရာ	၀.၅၂%	၈။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၀.၀၆%
၂။ ဗဟိုအဖွဲ့အစည်းများ	၀.၄၂%	၉။ ဟိုတယ်နှင့်ခရီးသွားလာရေး	၀.၀၄%
၃။ ပြန်ကြားရေး	၀.၂၉%	၁၀။ တိုင်းရင်းသားလူမျိုးများရေးရာ	၀.၀၂%
၄။ နိုင်ငံခြားရေး	၀.၂၈%	၁၁။ နိုင်ငံတော်အတိုင်ပင်ခံရုံး	၀.၀၁%
၅။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၀.၂၅%	၁၂။ နေပြည်တော်ကောင်စီ	၀.၁၃%
၆။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား	၀.၁၇%	၁၃။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ	၀.၁၉%
၇။ သာသနာရေးနှင့် ယဉ်ကျေးမှု	၀.၁၄%	၁၄။ လူမှုဖူလုံရေး(ဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပ)	၀.၀၇%
		၁၅။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၀.၀၁%

- စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အသုံးစရိတ်ရာခိုင်နှုန်း ၂၃.၄၉%တွင် နိုင်ငံတော်အနေဖြင့် ကျခံသုံးစွဲရသည့် နိုင်ငံတော်စာရင်း အသုံးစရိတ် ကျပ် ၄,၂၄၆.၅၆၀ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂၀.၆၂% ပါဝင်ပါသည်။ ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ ကျပ် ၅၉၀.၃၄၀ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂.၈၇ %သာ ဖြစ်ပါသည်။
- နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ(ပြင်ပ)တွင် ပါဝင်သော အဖွဲ့အစည်းများမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာအမျိုးသားလေကြောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပါဝင်ပါသည်။

၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏အဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနအလိုက် ရငွေ လျာထားချက်များ

(ကျပ်သန်းပေါင်း)

စဉ်	ဌာန/အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်		၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ
		မူလခန့်မှန်းခြေ	ပြုပြင်ပြီးခန့်မှန်းခြေ	
၁	ဗဟိုအဖွဲ့အစည်းများ	၂,၄၀၅.၈၉၀	၂,၃၉၈.၄၄၁	၄,၁၉၅.၉၂၁
၁	နိုင်ငံတော်သမ္မတရုံး		၀.၆၂၂	
၂	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၇၈.၆၉၀	၇၈.၆၉၀	၉၉.၀၆၀
၃	ပြည်ထောင်စုလွှတ်တော်ရုံး	၁,၂၁၁.၉၀၀	၁,၂၂၂.၂၅၀	၁,၆၇၆.၄၀၀
၄	ပြည်သူ့လွှတ်တော်ရုံး	၀.၂၀၀	၁.၀၅၃	၀.၂၀၀
၅	အမျိုးသားလွှတ်တော်ရုံး	၀.၂၀၀	၀.၂၀၀	၀.၄၀၀
၆	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၂၈၄.၈၅၀	၁၇၅.၂၁၅	၉၀.၀၅၀
၇	နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး	၀.၀၃၀	၀.၀၅၀	၀.၀၅၀
၈	ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	၁.၂၀၀	၂၀.၉၂၇	၁.၂၀၀
၉	ပြည်ထောင်စုရှေ့နေချုပ်ရုံး	၂၆.၄၇၅	၂၆.၄၇၅	၃၈.၆၀၀
၁၀	ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၇၇၃.၈၆၅	၈၂၈.၃၉၃	၂,၂၄၇.၂၉၁
၁၁	ပြည်ထောင်စုရာထူးဝန်အဖွဲ့	၂၈.၄၈၀	၄၄.၅၆၆	၄၂.၆၇၀
၂	ဝန်ကြီးဌာနများ	၁၅,၂၉၆.၅၇၁.၃၁၄	၁၅,၂၀၄,၈၁၉.၀၂၁	၁၄,၈၃၆,၆၁၈.၄၂၃
၁	နိုင်ငံခြားရေး	၁,၅၂၁.၄၇၃	၁,၅၂၁.၅၀၈	၁,၈၁၀.၁၄၂
၂	သမ္မတရုံး			
၃	ပြည်ထောင်စုရေး	၁၇,၀၀၇.၀၄၃	၁၇,၈၉၅.၈၅၀	၈၄,၃၉၅.၈၅၀
၄	ကာကွယ်ရေး	၉၇,၀၄၃.၃၆၇	၈၆,၈၈၁.၂၉၈	၇၃,၁၁၁.၄၀၀
၅	နယ်စပ်ရေးရာ	၃,၃၃၆.၈၈၀	၆,၄၆၅.၂၆၇	၃,၇၈၀.၁၀၆
၆	နိုင်ငံတော်အတိုင်ပင်ခံရုံး			
၇	ပြန်ကြားရေး	၃၆,၀၇၈.၅၁၈	၃၇,၃၇၈.၅၆၀	၃၅,၇၅၃.၀၃၇
၈	သာသနာရေးနှင့်ယဉ်ကျေးမှု	၆,၉၃၀.၆၉၄	၁၇,၂၉၄.၂၇၇	၃၈,၂၄၉.၈၃၄
၉	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၅၅၁,၀၀၇.၀၅၂	၅၆၇,၈၄၇.၀၆၄	၆၈၆,၃၃၃.၁၃၄
၁၀	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၁,၁၄၄,၈၉၅.၈၀၆	၁,၂၄၅,၅၁၈.၃၉၀	၁,၄၁၂,၀၃၀.၅၃၆
၁၁	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၅၇၈,၃၀၄.၈၃၆	၄၇၁,၃၆၆.၅၇၀	၃၃၂,၀၈၈.၃၁၇
၁၂	လျှပ်စစ်နှင့်စွမ်းအင်	၅,၆၂၇,၁၁၂.၀၇၅	၅,၁၁၂,၃၈၅.၇၀၅	၄,၃၉၁,၃၂၁.၀၀၅

(ကျပ်သန်းပေါင်း)

စဉ်	ဌာန/အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်		၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ
		မူလခန့်မှန်းခြေ	ပြုပြင်ပြီးခန့်မှန်းခြေ	
၁၃	အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား	၃၀,၆၆၂.၉၁၂	၃၁,၆၂၁.၅၀၃	၃၁,၈၇၃.၈၁၄
၁၄	စက်မှု	၃၂၀,၁၅၀.၆၁၈	၃၀၉,၇၃၀.၆၅၂	၁၄၈,၄၆၁.၅၁၀
၁၅	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး	၁၆,၇၆၆.၂၃၅	၁၇,၃၁၂.၇၁၂	၁၂,၄၉၅.၉၃၃
၁၆	ပညာရေး	၉၉,၂၂၄.၆၂၁	၁၆၃,၉၄၁.၀၅၇	၁၁၉,၅၀၄.၉၁၂
၁၇	ကျန်းမာရေးနှင့် အားကစား	၆၈,၃၄၁.၇၉၆	၇၅,၅၇၇.၉၆၇	၂၅၃,၄၅၅.၄၈၁
၁၈	စီမံကိန်းနှင့်ဘဏ္ဍာရေး	၆,၃၁၉,၂၄၆.၇၁၅	၆,၆၇၁,၉၁၂.၀၀၆	၆,၉၀၅,၄၅၆.၄၄၂
၁၉	ဆောက်လုပ်ရေး	၃၃၃,၀၃၃.၁၅၉	၃၂၉,၀၁၀.၆၁၂	၂၇၄,၂၁၄.၈၈၇
၂၀	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၁,၁၀၈.၄၉၉	၁,၈၀၉.၁၀၀	၁၀,၅၄၁.၃၅၁
၂၁	ဟိုတယ်နှင့်ခရီးသွားလာရေး	၄၄,၇၉၉.၀၁၅	၃၉,၃၄၈.၉၂၃	၂၁,၇၄၀.၇၃၂
၂၂	တိုင်းရင်းသားလူမျိုးများရေးရာ			
၃	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၄၃၅,၀၅၁.၉၇၂	၅၄၉,၂၀၈.၄၇၅	၄၉၆,၀၉၆.၉၈၅
၄	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၁,၁၂၄.၆၅၈	၁,၁၁၈.၁၇၆	၁,၂၀၆.၅၀၈
၅	နေပြည်တော်ကောင်စီ	၂၂.၂၂၈	၁၁၇.၀၉၃	၁၀၆.၄၂၃
၆	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၃၉,၄၃၁.၄၃၄	၄၆,၇၁၀.၂၇၇	၄၀,၅၅၇.၇၆၉
၇	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ	၁,၁၅၅,၁၈၅.၈၀၇	၁,၂၃၆,၇၀၄.၁၇၈	၁,၁၄၇,၀၃၄.၅၄၂
၈	လူမှုဖူလုံရေးအဖွဲ့	၄၉,၁၉၈.၂၅၀	၅၄,၃၂၀.၈၁၈	၇၈,၇၈၀.၀၀၀
	စုစုပေါင်း(၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈)	၁၆,၉၇၈,၉၉၁.၅၅၃	၁၇,၀၉၅,၃၉၆.၄၇၉	၁၆,၆၀၄,၅၉၆.၅၇၁

မှတ်ချက်။

အထက်ဖော်ပြပါ ရငွေများတွင် ပြည်ပအကူအညီရငွေနှင့် ချေးယူရငွေများအပါအဝင် ဖြစ်ပါသည်။

၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏ အဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနအလိုက် သုံးငွေ လျာထားချက်များ


(ကျပ်သန်းပေါင်း)

စဉ်	ဌာန/အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်		၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
		မူလခန့်မှန်းခြေ	ပြုပြင်ပြီးခန့်မှန်းခြေ	မူလခန့်မှန်းခြေ
၁	ဗဟိုအဖွဲ့အစည်းများ	၉၂,၄၄၇.၀၅၉	၉၂,၉၇၀.၄၇၄	၈၆,၀၃၀.၉၄၆
၁	နိုင်ငံတော်သမ္မတရုံး	၁၀,၉၀၉.၉၀၉	၁၀,၉၀၉.၉၀၉	၉,၉၁၇.၄၆၉
၂	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၁,၈၆၂.၅၂၅	၁,၈၆၂.၅၂၅	၁,၆၄၅.၄၇၄
၃	ပြည်ထောင်စုလွှတ်တော်ရုံး	၄,၁၂၆.၂၉၅	၄,၄၀၃.၇၉၇	၃,၀၂၁.၀၃၀
၄	ပြည်သူ့လွှတ်တော်ရုံး	၁၃,၆၁၄.၄၃၀	၁၃,၆၁၄.၄၃၀	၁၀,၆၉၀.၇၄၆
၅	အမျိုးသားလွှတ်တော်ရုံး	၈,၂၅၇.၄၀၁	၈,၂၅၇.၄၀၁	၆,၅၂၂.၂၅၃
၆	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၂၃,၃၇၄.၀၅၉	၂၃,၄၆၆.၈၆၂	၂၄,၀၅၅.၈၈၁
၇	နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး	၈၁၆.၉၂၁	၈၁၆.၉၂၁	၈၃၇.၇၄၆
၈	ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	၁၅,၃၀၉.၄၁၀	၁၅,၃၀၉.၄၁၀	၁၀,၅၆၀.၉၀၁
၉	ပြည်ထောင်စုရှေ့နေချုပ်ရုံး	၂,၀၂၃.၂၁၄	၂,၀၄၀.၉၇၅	၃,၁၀၁.၇၃၅
၁၀	ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၄,၂၄၇.၉၉၈	၄,၃၁၁.၈၄၇	၆,၄၁၀.၉၈၂
၁၁	ပြည်ထောင်စုရာထူးဝန်အဖွဲ့	၇,၉၀၄.၈၉၇	၇,၉၄၆.၃၉၇	၉,၂၆၆.၇၂၉
၂	ဝန်ကြီးဌာနများ	၁၈,၆၅၉.၇၉၉.၃၂၇	၁၉,၂၉၂.၇၃၁.၂၂၄	၁၈,၉၄၂.၈၅၁.၈၃၀
၁	နိုင်ငံခြားရေး	၅၀,၈၈၃.၆၂၃	၅၁,၉၀၄.၁၀၈	၅၇,၁၉၂.၅၈၉
၂	သမ္မတရုံး			
၃	ပြည်ထဲရေး	၃၀၀,၉၆၇.၂၄၃	၃၄၂.၃၂၈.၈၃၂	၃၉၇,၆၂၈.၆၃၉
၄	ကာကွယ်ရေး	၂,၉၀၀,၆၆၃.၅၄၄	၃,၀၀၀,၆၆၄.၇၉၅	၂,၉၁၅,၄၂၇.၄၃၄
၅	နယ်စပ်ရေးရာ	၁၁၁,၁၂၃.၇၆၃	၁၁၉,၇၇၅.၆၆၆	၁၀၇,၆၀၂.၈၄၈
၆	နိုင်ငံတော်အတိုင်ပင်ခံရုံး	၂,၀၇၅.၈၄၉	၂,၂၂၄.၀၁၀	၂,၂၇၀.၁၆၂
၇	ပြန်ကြားရေး	၅၈,၂၄၉.၀၈၃	၅၉,၃၇၀.၄၇၃	၆၀,၀၅၄.၉၆၇
၈	သာသနာရေးနှင့်ယဉ်ကျေးမှု	၃၁,၆၅၁.၀၅၃	၃၂,၅၈၁.၃၀၇	၂၈,၃၂၁.၁၃၃
၉	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၁,၁၇၄,၅၄၈.၇၃၅	၁,၂၇၉,၂၄၀.၆၄၅	၁,၁၁၈,၆၂၄.၅၄၈
၁၀	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၈၆၉,၆၀၇.၂၄၃	၉၀၁,၈၇၄.၃၂၇	၇၆၃,၃၉၈.၂၀၀
၁၁	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၃၈၉,၅၇၇.၅၀၆	၃၇၃,၈၁၃.၂၈၀	၃၃၈,၉၅၀.၂၄၄
၁၂	လျှပ်စစ်နှင့်စွမ်းအင်	၄,၉၂၇,၉၇၄.၂၁၀	၄,၈၇၈,၈၅၀.၆၀၅	၄,၄၈၈,၉၅၉.၃၇၁
၁၃	အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား	၃၄,၅၉၀.၈၁၄	၃၄,၈၆၉.၀၄၇	၃၆,၁၀၈.၀၁၅
၁၄	စက်မှု	၅၆၃,၄၄၇.၀၇၄	၅၇၃,၀၅၈.၆၆၉	၃၈၉,၂၃၈.၀၀၉
၁၅	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး	၁၅,၁၀၂.၈၄၁	၁၄,၆၀၂.၈၄၁	၁၃,၃၄၀.၆၅၇
၁၆	ပညာရေး	၁,၆၃၀,၉၄၅.၈၇၃	၁,၇၂၆,၅၃၉.၃၃၃	၁,၇၅၆,၀၄၁.၀၂၄
၁၇	ကျန်းမာရေးနှင့် အားကစား	၈၅၀,၆၄၄.၇၀၆	၈၈၁,၀၀၃.၇၈၁	၁,၀၇၆,၁၀၀.၄၀၁

(ကျပ်သန်းပေါင်း)

စဉ်	ဌာန/အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်		၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ
		မူလခန့်မှန်းခြေ	ပြုပြင်ပြီးခန့်မှန်းခြေ	
၁၈	စီမံကိန်းနှင့်ဘဏ္ဍာရေး	၄,၂၂၀,၁၇၄.၄၆၄	၄,၄၄၂,၆၅၆.၀၄၃	၄,၈၃၆,၈၉၉.၉၉၈
၁၉	ဆောက်လုပ်ရေး	၅၀၃,၀၀၅.၄၃၅	၅၅၁,၃၀၂.၈၇၀	၄၉၃,၉၁၀.၃၂၅
၂၀	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၁၈,၅၂၀.၈၉၂	၁၉,၉၁၆.၇၉၉	၅၁,၇၂၈.၀၅၄
၂၁	ဟိုတယ်နှင့်ခရီးသွားလာရေး	၄,၄၅၀.၇၉၆	၄,၅၅၉.၂၁၃	၇,၄၅၃.၄၁၃
၂၂	တိုင်းရင်းသားလူမျိုးများရေးရာ	၁,၅၉၄.၅၈၀	၁,၅၉၄.၅၈၀	၃,၆၀၁.၇၉၉
၃	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၃၀၈,၁၈၃.၈၃၃	၃၈၄,၀၉၈.၆၂၅	၃၄၅,၈၉၂.၈၂၅
၄	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၁,၁၅၃.၅၀၀	၁,၂၃၇.၀၈၆	၁,၂၁၆.၀၀၀
၅	နေပြည်တော်ကောင်စီ	၁၀,၂၃၀.၃၈၀	၁၈,၁၈၂.၉၄၈	၂၆,၁၆၆.၅၁၅
၆	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၃၉,၄၂၃.၆၅၃	၄၆,၇၀၀.၀၂၃	၃၉,၆၇၅.၄၄၇
၇	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ	၁,၁၄၀,၉၅၀.၅၅၈	၁,၂၅၃,၁၅၆.၂၃၀	၁,၁၃၇,၀၇၃.၄၉၆
၈	လူမှုဖူလုံရေးအဖွဲ့	၁၄,၄၅၂.၃၂၃	၁၆,၅၁၃.၀၀၅	၁၅,၂၅၇.၇၃၉
	စုစုပေါင်း (၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈)	၂၀,၂၆၆,၆၄၀.၆၃၃	၂၁,၁၀၅,၅၈၉.၆၁၅	၂၀,၅၉၄,၁၆၄.၇၉၈

မှတ်ချက်။ အထက်ဖော်ပြပါ သုံးငွေများတွင် ပြည်ပအကူအညီရငွေနှင့် ချေးယူရငွေစာရင်းတို့ဖြင့် ဆက်နွယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များအပါအဝင် ဖြစ်ပါသည်။





၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
ပညာရေးအသုံးစရိတ်မှ ကောက်နုတ်ချက်

(ကျပ်သန်းပေါင်း)

၁	နိုင်ငံတော်သမ္မတ၏ ပညာသင်ဆု၊	၁၁,၆၆၆.၃၂၅
၂	အဆင့်မြင့်ပညာဦးစီးဌာန ပညာသင်ဆုကြေး/ကျောင်းထောက်ပံ့ကြေးများ၊	၉,၇၉၇.၁၄၇
၃	စာသင်ဆောင် (၃၆)လုံး ဆောက်လုပ်ခြင်း(တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်)၊	၅၂,၀၁၈.၇၇၆
၄	ကျောင်းသားအိပ်ဆောင်(၇၆)လုံးဆောက်လုပ်ခြင်း(တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်)၊	၅၃,၁၁၂.၆၄၆
၅	အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းဆိုင်ရာလုပ်ငန်းများ၊	၁၉၆.၉၁၇
၆	အလုပ်အကိုင်ဖွံ့ဖြိုးမှုအတွက်လူငယ်များအသင့်ပြင်ဆင်ပေးခြင်းအစီအစဉ်(ADBချေးငွေ)၊	၁၂,၆၀၂.၄၇၅
၇	UNICEF အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊	၁,၉၇၆.၅၈၀
၈	ပညာအရည်အသွေးတိုးတက်မှုစီမံချက် My EQIP (AusAid အထောက်အပံ့)၊	၃,၂၃၆.၉၄၇
၉	ဂျပန်နိုင်ငံအထောက်အပံ့(JICE)လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပညာသင်ဆု(JDS)၊	၆,၉၅၂.၉၆၅
၁၀	မူလတန်း၊ အလယ်တန်း၊ အထက်တန်းအခမဲ့ပညာရေး၊	၄၃,၅၄၅.၀၀၀
၁၁	အလယ်တန်းနှင့် အထက်တန်းပညာသင်ဆုအတွက် ချီးမြှင့်ငွေ၊	၂,၀၅၉.၆၃၃
၁၂	မူလတန်း၊ အလယ်တန်း၊အထက်တန်းပညာသင်ထောက်ပံ့ကြေးချီးမြှင့်ငွေ (နယ်စပ်/ဘော်ဒါ အပါအဝင်)၊	၃,၇၀၃.၃၈၅
၁၃	ကျောင်းထောက်ပံ့ကြေး (School Grant) (နိုင်ငံတော်+ ကမ္ဘာ့ဘဏ်)၊	၆၁,၀၁၅.၉၉၉
၁၄	ပညာသင်ထောက်ပံ့ကြေး (နိုင်ငံတော်+ ကမ္ဘာ့ဘဏ်)၊	၁၂,၅၂၂.၂၇၆
၁၅	အခြေခံပညာကျောင်းအရေအတွက်(၂၅၈၀)ကျောင်း တိုးချဲ့ဆောက်လုပ်ခြင်း၊	၁၃၁,၅၉၃.၆၃၅
၁၆	ရခိုင်လူမှုစီးပွားဘဏ္ဍာဖွံ့ဖြိုးတိုးတက်ရေး Volunteer Teacher ဆရာ/ဆရာမ(၃၃၇)ဦး လုပ်အားခ၊	၅၁၄.၃၅၀
၁၇	တိုင်းရင်းသားဘာသာသင်ဆရာ/ဆရာမ(၂၀၆၇၃)ဦး လုပ်အားခချီးမြှင့်ခြင်း၊	၆,၂၁၇.၂၆၀
၁၈	ဒေသန္တရစာချုပ်ဖြင့် နေ့စားခန့် ထက်ပြလစာ (၂၂၃၃)ဦး လုပ်အားခ ချီးမြှင့်ခြင်း၊	၁,၇၆၈.၅၃၆
၁၉	ပညာရေးစုံညီပွဲတော်၊ ထူးချွန်ဆုရ၊ ကျောင်းသား/ကျောင်းသူများအား ကာယ/ဉာဏ် ဆုများချီးမြှင့်ခြင်း၊	၁၀,၃၇၉.၆၅၀
၂၀	ဆရာ၊ ဆရာမ ခန့်ထားပြီး(၄၃၀၃၉၁)ဦးနှင့်အသစ်ခန့်အပ်မည့်(၁၀၅၁၇)ဦး လစာ၊	၉၁၄,၁၅၀.၄၉၆
၂၁	အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးသင်တန်းများ	၄၈၀.၀၀၀
၂၂	ကျောင်းပြင်ပမူလတန်းပညာရေး(၆၅)မြို့နယ်၊ အလယ်တန်းပညာရေး(၁)မြို့နယ်	၉၆၉.၀၀၀
၂၃	TVET Campus တည်ထောင်ရန်အဆောက်အအုံများ ပြင်ဆင်ခြင်း၊တည်ဆောက်ခြင်း၊	၂,၇၀၅.၅၅၂
၂၄	အင်းစိန်(GTI) ဖွင့်လှစ်ရန်အတွက် အဆောက်အအုံများပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ ပရိဘောဂများဝယ်ယူရန်နှင့် အစိုးရ သက်မွေးပညာသင်တန်းကျောင်း(ဝေဘာဂီ)အဆောက်အအုံတည်ဆောက်ခြင်း၊	၄,၈၇၇.၃၆၃
၂၅	အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သင်တန်း ဌာနများတွင် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများခန့်ထားရန်။	၉၄၂.၀၆၀

ဇာစ်မြစ်။ ပညာရေးဝန်ကြီးဌာန



(ကျပ်သန်းပေါင်း)

၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်
ကျန်းမာရေးအသုံးစရိတ်မှ ကောက်နုတ်ချက်

၁	GAVI * စီမံချက်သို့ ကာကွယ်ဆေးများဝယ်ယူရန်အတွက် ထည့်ဝင်ငွေ	၁,၅၆၁.၂၃၈
၂	UNICEF အစီအစဉ်ဖြစ်သည့် Vaccine Independence Initiative (VII) ဖြင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသုံး ဆေးဝါးဝယ်ယူခြင်း	၆,၃၇၈.၃၃၄
၃	မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းသုံးဆေးဝါးများဝယ်ယူခြင်း	၃,၅၅၅.၀၀၀
၄	ဗဟိုနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးဝါးဝယ်ယူခြင်း	၅၀,၅၀၀.၀၀၀
၅	ဆေးပစ္စည်းနှင့်ရုံးသုံးစက်ပစ္စည်းများဝယ်ယူခြင်း	၂၀,၁၉၉.၈၄၀
၆	UNOPS နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် တီဘီရောဂါ၊ ခုခံကျ ကာလသားရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးများအတွက် ဆေးဝါး ဝယ်ယူခြင်း	၂၀,၁၄၅.၀၀၀
၇	ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးဝန်ထမ်းများ အသစ် ခန့်ထားရန် လစာလျာထားငွေ	၈၅၉.၅၀၀
၈	ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး(၉)ရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၈)ရုံးနှင့် ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၃) ထပ် (၁)လုံး ဆောက်လုပ်ခြင်း	၄,၀၂၇.၇၅၀
၉	ကုသရေးဦးစီးဌာနတွင် ဆေးရုံအဆောက်အအုံများ ဆောက်လုပ်ခြင်း	၉၁,၃၇၀.၉၃၉
၁၀	ဝန်ထမ်းအိမ်ယာများဆောက်လုပ်ခြင်း	၅၇,၈၁၈.၁၉၁
၁၁	ဆေးဘက်ဆိုင်ရာ ကိရိယာများ ဝယ်ယူခြင်း	၄၉,၀၁၇.၇၅၄
၁၂	ဆေးဝါးများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဓာတ်မှန်ခန်းသုံးပစ္စည်းများဝယ်ယူခြင်း	၁၂၀,၀၀၀.၀၀၀
၁၃	ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ရုံးသုံးစက်ကိရိယာများ ပြင်ဆင်ခြင်း	၇,၃၈၂.၅၂၉
၁၄	ဆေးရုံလူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ဆေးသိုလှောင်ခန်းများ ပြင်ဆင်ခြင်း	၂၁,၉၅၂.၄၇၈
၁၅	ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) တို့တွင် Laboratory၊ ကျောင်းသားအဆောင်၊ Ultrasound စက်များထားရန် အဆောက်အအုံ၊ အိပ်ဆောင်နှင့် သင်ကြားရေးဆောင်များ ဆောက်လုပ်ခြင်း	၅,၂၉၇.၄၀၀
၁၆	ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် ဝန်ထမ်းသစ်(၁၉၆၄)ဦး နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တိုင်းရင်းဆေးဆရာ(၂၉၆)ဦးခန့်ထားရန် လစာ	၂,၇၀၉.၀၀၀ ၅၁၀.၄၅၀

ဇာစ်မြစ်။ ကျန်းမာရေးဝန်ကြီးဌာန

* Global Alliance for Vaccines and Immunization (GAVI)



၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
အသုံးစရိတ်မှ ကောက်နုတ်ချက်

(ကျပ်သန်းပေါင်း)

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၁	မိခင်ပိုင်းခေါင်းဆောင်များအား ထောက်ပံ့ငွေထောက်ပံ့ခြင်းနှင့် ကလေးများအာဟာရအတွက် ငွေထောက်ပံ့ခြင်း၊ ပိုင်း (၁၆၀)ပိုင်း၊	၃၆၅.၆၀၀
၂	အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ရရှိလာသည့်ကလေးသူငယ်(၁၀၀)ဦးအားနောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊	၂၀.၀၀၀
၃	ပဋိပက္ခဘေးရှောင်စခန်း(၅၀)အတွက်ကလေးပျော်နေရာများဆောင်ရွက်ပေးခြင်း။	၇၅.၀၀၀
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၄	ရခိုင်ပြည်နယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၄၂,၇၈၁) ဦးအား (၁)လလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် (၁၂)လအတွက်ထောက်ပံ့ခြင်း၊	၇,၇၀၀.၅၈၀
၅	နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေး(၂,၉၂၀)ဦးအား (၁)လလျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် (၁၂)လအတွက်ထောက်ပံ့ခြင်း၊	၅၂၅.၆၀၀
၆	အသက်(၉၀)နှစ်နှင့် အထက်ဘိုးဘွား(၃၅၀၀၀)ဦးအား(၁)လလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် (၁၂)လအတွက် လူမှုရေးပင်စင်ပေးခြင်း၊	၄,၂၀၀.၀၀၀
၇	ထိုင်း၊တရုတ်နှင့်အခြားနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား တစ်ဦးချင်းလိုအပ်ချက်များအား အကဲဖြတ်ပြီး ပြန်လည်ထူထောင်ရေးအထောက်အပံ့များထောက်ပံ့ခြင်း၊	၃၀၀.၀၀၀
၈	အရေးပေါ်အခြေအနေတွင် ထိခိုက်လွယ်သည့် အုပ်စုများအတွက် လူမှုအကူအညီအထောက်အပံ့ပေးခြင်း။	၅၀၀.၀၀၀
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဆိုင်ရာတိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၉	သဘာဝဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးမှ (၂၂)မျိုးသို့ တိုးမြှင့်ထောက်ပံ့ရန်၊	၂,၄၂၂.၆၅၀
၁၀	ဘေးသင့်ပြည်သူများအတွက် သေဆုံး/ဒဏ်ရာရလူနာများအား ထောက်ပံ့ခြင်း၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်း နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ခြင်းများကို နှုန်းထားများတိုးမြှင့် ထောက်ပံ့ခြင်း၊	၂,၃၅၈.၄၉၄
၁၁	သဘာဝဘေးဖြစ်ပွားမှုများသောတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများသို့ အသက်ကယ်အင်္ကျီများထောက်ပံ့ခြင်း။	၃.၂၅၀

ဇာစ်မြစ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန



၂၀၁၇-၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ်မှစတင်၍
အသက်(၉၀)နှစ် နှင့် အထက် သက်ကြီးရွယ်အိုများအားလူမှုရေးပင်စင်အဖြစ်
နိုင်ငံတော်မှ တစ်လလျှင် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) ထောက်ပံ့ပေးပါသည်။



၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသုံးစရိတ်မှ ကောက်နုတ်ချက်

(ကျပ်သန်းပေါင်း)

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၁	စက်မှုလက်မှုလုပ်ငန်းသစ်များအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းများ	၂၀,၃၈၉.၇၉၅
၂	မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများ	၂၂၃.၇၂၀.၃၁၆
၃	တိုးချဲ့ပင်မခွဲရုံနှင့် မဟာဓာတ်အားလိုင်းလုပ်ငန်းများ	၆၁၇.၃၆၈
၄	အစားထိုးပင်မခွဲရုံနှင့် မဟာဓာတ်အားလိုင်းလုပ်ငန်းများ	၂၂.၃၉၃.၉၇၁
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၅	အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း (စီမံကိန်းတစ်ခုလုံး၏ ၃၆.၉၅% အထိပြီးစီးရန်)	၂၁,၄၉၃.၀၀၀
၆	အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း (စီမံကိန်းတစ်ခုလုံး၏ ၆၈.၀၈% အထိပြီးစီးရန်)	၄၆,၁၃၈.၀၀၀
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၇	ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်း (ဘီလူးချောင်း ၁၊ ဆည်တော်ကြီး)	၂,၁၉၈.၀၇၀
၈	ဓာတ်အားပေးစက်ရုံ (သထုံ၊ သီလဝါ၊ ပုထိုးလုံ)များ တည်ဆောက်ခြင်း၊ ဓာတ်အားပေးစက်ရုံ (မြန်အောင်၊ ရွာမ၊ လှော်ကား၊ ကျွန်းချောင်း၊ ရွှေတောင်၊ သာကေတ၊ အလုံ)များတွင် မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်စေရန် အလုံးစုံ ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း၊	၁၀၅,၁၇၅.၆၈၂
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ တိုးမြှင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ		
၉	တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၆၆ကေဗီ၊ ၃၃ကေဗီ၊ ၁၁ကေဗီ နှင့် ၀.၄ကေဗီ ဓာတ်အားခွဲရုံများ/ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း	၅၅,၁၂၁.၆၈၁
၁၀	ချင်းပြည်နယ်၊ လိုင်လင်းပိမြို့နှင့် ခိုင်ကမ်းမြို့တွင် မြို့လျှပ်စစ်မှူးရုံးနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်း	၂၇၇.၂၇၉
၁၁	မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်ဖြင့် ကျေးရွာများ ဓာတ်အားစနစ်ဖြင့် ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပစ္စည်းများ ဝယ်ယူခြင်းနှင့် တည်ဆောက်ခြင်း	၇၇,၈၄၀.၀၀၀



လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အုပ်ချုပ်မှုအောက်ရှိ
ဓာတ်အားစနစ်ဖြင့်မီးလင်းမည့် မြို့နှင့်ကျေးရွာများအရေအတွက်

စဉ်	အကြောင်းအရာ	မြို့	ကျေးရွာ
၁	စာရင်းရှိအရေအတွက်	၃၉၀	၅၆,၆၈၇
၂	၂၀၁၆-၂၀၁၇ မတ်လအထိ ဓာတ်အားစနစ်ဖြင့်မီးလင်းပြီး အရေအတွက်	၂၅၀(၆၄ %)	၇,၉၆၂(၁၄%)
၃	၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်အကုန်တွင်ထပ်မံမီးလင်းမည့်အရေအတွက်	၈(၂ %)	၁,၁၆၉(၂ %)
၄	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အကုန်တွင် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီးဖြစ်မည့် မြို့၊ ကျေးရွာ အရေအတွက်	၂၅၈(၆၆%)	၉,၁၃၁(၁၆%)

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအုပ်ချုပ်မှုအောက်ရှိ
ဓာတ်အားစနစ်ဖြင့်မီးလင်းမည့် မြို့နှင့်ကျေးရွာများအရေအတွက်

စဉ်	အကြောင်းအရာ	မြို့	ကျေးရွာ
၁	စာရင်းရှိအရေအတွက်	၄၉	၂,၁၂၆
၂	၂၀၁၆-၂၀၁၇ မတ်လအထိ ဓာတ်အားစနစ်ဖြင့်မီးလင်းပြီး အရေအတွက်	၄၈(၉၈ %)	၉၇၁(၄၆%)
၃	၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်အကုန်တွင်ထပ်မံမီးလင်းမည့်အရေအတွက်	-	၁၀၆(၅ %)
၄	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အကုန်တွင် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီးဖြစ်မည့် မြို့၊ ကျေးရွာ အရေအတွက်	၄၈(၉၈ %)	၁,၀၇၇(၅၁%)

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအုပ်ချုပ်မှုအောက်ရှိ
ဓာတ်အားစနစ်ဖြင့်မီးလင်းမည့် မြို့နှင့်ကျေးရွာများအရေအတွက်


စဉ်	အကြောင်းအရာ	မြို့	ကျေးရွာ
၁	စာရင်းရှိအရေအတွက်	၃၄	၄,၇၇၉
၂	၂၀၁၆-၂၀၁၇ မတ်လအထိ ဓာတ်အားစနစ်ဖြင့်မီးလင်းပြီး အရေအတွက်	၃၃(၉၇ %)	၁,၇၉၃(၃၈%)
၃	၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်အကုန်တွင်ထပ်မံမီးလင်းမည့်အရေအတွက်	၁(၃ %)	၂၈၂(၆%)
၄	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အကုန်တွင် ဓာတ်အားစနစ်ဖြင့် မီးလင်းပြီးဖြစ်မည့် မြို့၊ ကျေးရွာ အရေအတွက်	၃၄(၁၀၀%)	၂,၀၇၅(၄၃%)

ဇာစ်မြစ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။

အထက်ပါ ခန့်မှန်းချက်အရ တစ်နိုင်ငံလုံးတွင် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် အကုန်တွင် ထပ်မံ
မီးလင်းမည့် စုစုပေါင်း မြို့အရေအတွက်မှာ (၉)မြို့ ဖြစ်ပြီး၊ စုစုပေါင်း ကျေးရွာအရေအတွက်မှာ
(၁,၅၅၇)ကျေးရွာ ဖြစ်ပါသည်။


နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ
ရငွေရရှိမှုရာခိုင်နှုန်း (ခန့်မှန်းခြေ)



- နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ ရငွေ
- အခွန်အကောက်ရငွေ
- အခြားရငွေများ (ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေများအပါအဝင်)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ
သုံးငွေ သုံးစွဲမှုရာခိုင်နှုန်း (ခန့်မှန်းခြေ)



- နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ သုံးငွေ
- ဗဟိုအဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ တပ်မြို့စည်ပင်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်တို့၏ သုံးငွေ

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏
ကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေ (UFA- Other Account) လက်ကျန်အခြေအနေအရ
အသုံးစရိတ်ကျခံသုံးစွဲရမည့်အခြေအနေ

၁။ သာမန်အသုံးစရိတ်အားလုံးနှင့် ငွေလုံးငွေရင်း
အသုံးစရိတ် အားလုံးတို့ကို မိမိကိုယ်ပိုင်
ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရန် နှင့် ကျန်
ကြွေးမြီ အသုံးစရိတ်များကို ပြည်ထောင်စု
ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရမည့် အဖွဲ့
အစည်းများ-

- (၁) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊
- (၂) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
- (၃) မြန်မာ့သစ်လုပ်ငန်း၊
- (၄) အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊
- (၅) အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊
- (၆) မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး
လုပ်ငန်း၊
- (၇) မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေး
လုပ်ငန်း၊
- (၈) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း။

၂။ သာမန်အသုံးစရိတ် အောက်ရှိ ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်းအသုံးစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုစရိတ် / လုပ်ငန်းဆောင်ရွက်မှု စရိတ်၊ စီမံနှင့် သုတေသနစရိတ်နှင့် ရောင်းချဖြန့်ဖြူးမှု စရိတ်တို့ကို မိမိကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရန်နှင့် ကျန်သာမန်အသုံးစရိတ် (လစာစရိတ်၊ လုပ်ခ၊ ပင်စင်၊ ပြည်ပ ချေးငွေပေါ် အတိုး ပေးငွေ)၊ ငွေလုံးငွေရင်းအသုံးစရိတ် နှင့် ကြွေးမြီအသုံးစရိတ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရမည့် အဖွဲ့ အစည်းများ-

- (၁) မြန်မာ့မီးရထား၊
- (၂) ကုန်းလမ်းပို့ဆောင်ရေး၊
- (၃) မြန်မာ့စာတိုက်လုပ်ငန်း၊
- (၄) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊
- (၅) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊
- (၆) မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊
- (၇) အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊
- (၈) အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
- (၉) အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊
- (၁၀) မြန်မာ့ဆေးဝါးလုပ်ငန်း။

၃။ သာမန်အသုံးစရိတ် အောက်ရှိ ကုန်ကြမ်းပစ္စည်းဝယ်ယူခြင်း အသုံးစရိတ်၏ ၅၀%၊ ကုန်ထုတ်လုပ်မှုစရိတ်/ လုပ်ငန်းဆောင်ရွက်မှုစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေတို့ကို မိမိကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရန်နှင့် ကျန်သာမန် အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ကြွေးမြီ အသုံးစရိတ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရမည့် အဖွဲ့အစည်းများ-

- (၁) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊
- (၂) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း။

၄။ မိမိဘဏ္ဍာ ရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်မလုံလောက်ပါက လိုအပ်သောငွေကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် နိုင်ငံတော်ဘဏ်များမှ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီချေးငွေများရယူဆောင်ရွက်နိုင်ပြီး ထိုချေးငွေများအတွက်

အတိုးနှုန်းမှာတစ်နှစ်လျှင် ၄% ဖြစ်ပါသည်။ ထိုချေးယူ သုံးစွဲထားသောငွေကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင်အတိုးနှင့်အရင်းပါပြန်လည်ပေးဆပ်ရပါမည်။

၅။ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသည် သာမန်စာရင်း (ငွေသားစာရင်း) ရေးဆွဲရာတွင် ရငွေအပိုင်း၌ လုပ်ငန်းသုံးရင်းနှီးငွေဖြင့် လုပ်ငန်း လုပ်ကိုင်၍ရရှိသောရငွေများကိုထည့်သွင်း ဖော်ပြ ရန်ဖြစ်ပြီး အသုံးစရိတ်ပိုင်းတွင် လုပ်ငန်းသုံး ရင်းနှီးငွေဖြင့်သုံးစွဲမည့်အသုံးစရိတ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် သုံးစွဲမည့် အသုံးစရိတ်ဟူ၍ ခွဲခြားဖော်ပြပေးရန် ဖြစ်ပါသည်။ အရှုံးအမြတ် စာရင်းတွင် **အမြတ်ပေါ်ပါက အသားတင် အမြတ်၏ ၂၅%ကို ဝင်ငွေခွန်၊ အသားတင် အမြတ်၏ ၂၀% ကို နိုင်ငံတော်သို့ ထည့်ဝင်ငွေ** အဖြစ် ထည့်ဝင်ပြီး **ကျန်အသားတင် အမြတ်ကို** ဘဏ္ဍာရေးနှစ် ကုန်ဆုံးသောအခါ ကိုယ်ပိုင်ဘဏ္ဍာ

ရန်ပုံငွေအဖြစ် **လာမည့်ဘဏ္ဍာရေးနှစ်သို့ သယ်ဆောင် နိုင်ပါသည်။** ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အတွက် နိုင်ငံတော်သို့ထည့်ဝင်ငွေကို (၃) လပတ် တစ်ကြိမ်နှုန်းဖြင့် (၄) ကြိမ်ခွဲ၍ ထည့်ဝင်ရမည် ဖြစ်ပါသည်။

၆။ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသည် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် များကို ကျခံသုံးစွဲရာတွင် မိမိဘဏ္ဍာရန်ပုံငွေဖြင့် ကျခံ သုံးစွဲသည် ဖြစ်စေ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ကျခံသုံးစွဲသည်ဖြစ်စေ **သတ်မှတ် လျာထား ပေးသော အသုံးစရိတ် လျာထားချက် ဘောင်အတွင်း** ဆောင်ရွက်ရန် ဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏စုစုပေါင်း ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ

စုစုပေါင်းရငွေ ကျပ် ၇,၀၅၁ ဘီလီယံ	သာမန်ရငွေ ကျပ် ၆,၃၉၄ ဘီလီယံ ငွေလုံးငွေရင်းရငွေ ကျပ် ၃၄ ဘီလီယံ ကြွေးမြီရငွေ ကျပ် ၆၂၃ ဘီလီယံ
စုစုပေါင်းသုံးငွေ * ကျပ် ၇,၄၄၂ ဘီလီယံ	သာမန်သုံးငွေ ကျပ် ၆,၁၄၂ ဘီလီယံ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၉၄၇ ဘီလီယံ ကြွေးမြီသုံးငွေ ကျပ် ၃၅၃ ဘီလီယံ
နိုင်ငံတော်သို့ ပေးဆောင်မည့် အခွန်များ ** ကျပ် ၈၄၉ ဘီလီယံ	ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၈၂ ဘီလီယံ အထူးကုန်စည်ခွန် ကျပ် ၂၅၃ ဘီလီယံ ဝင်ငွေခွန် ကျပ် ၃၁၄ ဘီလီယံ
နိုင်ငံတော်သို့ ထည့်ဝင်ငွေ	***ကျပ် ၅၁၂ ဘီလီယံ


စုစုပေါင်းသုံးငွေ*ကျပ် ၇,၄၄၂ ဘီလီယံတွင် နိုင်ငံတော်သို့ပေးဆောင်မည့် အခွန်ခန့်မှန်းခြေ**ကျပ် ၈၄၉ ဘီလီယံ နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေခန့်မှန်းခြေ ***ကျပ် ၅၁၂ ဘီလီယံ စုစုပေါင်း ကျပ် ၁,၃၆၁ ဘီလီယံ ပါဝင်ပါသည်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏
ဘဏ္ဍာရေးနှစ်အလိုက် အခွန်နှင့် ထည့်ဝင်ငွေ အခြေအနေ

(ကျပ်ဘီလီယံ)

စဉ်	ဘဏ္ဍာရေးနှစ်	ကုန်သွယ် လုပ်ငန်းခွင်	အထူး ကုန်စည်ခွန်	ဝင်ငွေခွန်	နိုင်ငံတော်သို့ ထည့်ဝင်ငွေ	စုစုပေါင်း	ပြည်ထောင်စု၏ စုစုပေါင်းရငွေတွင် ပါဝင်မှုရာခိုင်နှုန်း
၁။	၂၀၁၁-၂၀၁၂ (အမှန်စာရင်း)	၁၆၅.၄၉၉	-	၃၈၅.၆၉၈	၁,၀၄၃.၇၀၇	၁,၅၉၄.၉၀၄	၂၄.၇၁%
၂။	၂၀၁၂-၂၀၁၃ (အမှန်စာရင်း)	၃၈၂.၈၂၆	-	၆၇၆.၄၃၇	၇၉၉.၈၁၄	၁,၈၅၉.၀၇၇	၁၅.၂၉%
၃။	၂၀၁၃-၂၀၁၄ (အမှန်စာရင်း)	၄၃၀.၁၈၃	-	၅၈၇.၂၀၆	၇၅၂.၈၄၄	၁,၇၇၀.၂၃၃	၁၂.၄၆%
၄။	၂၀၁၄-၂၀၁၅ (အမှန်စာရင်း)	၄၅၉.၄၁၈	-	၇၈၄.၃၉၆	၈၆၃.၀၄၄	၂,၁၀၆.၈၅၈	၁၂.၅၄%
၅။	၂၀၁၅-၂၀၁၆ (ရှေ့ပြေးအမှန်)	၃၆၂.၂၉၄	-	၆၈၄.၇၆၄	၈၆၃.၂၉၈	၁,၉၁၀.၃၅၆	၁၁.၄၇%
၆။	၂၀၁၆-၂၀၁၇ (ပြုပြင်ပြီး)	၅၉၂.၆၁၄	၇.၆၆၁	၄၃၁.၀၅၈	၆၆၆.၅၆၆	၁,၆၉၇.၈၉၉	၉.၉၃%
၇။	၂၀၁၇-၂၀၁၈ (ခန့်မှန်းခြေ)	၂၈၂.၅၁၇	၂၅၃.၀၀၁	၃၁၃.၅၆၀	၅၁၂.၁၁၀	၁,၃၆၁.၁၈၈	၈.၂၀%

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်သို့ ထည့်ဝင်ငွေ အများဆုံး ထည့်ဝင်ရန် ခန့်မှန်းထားသည့်
အဖွဲ့အစည်း (၅) ခု၏ ဘဏ္ဍာရေးနှစ်(၃)နှစ်အတွင်း ထည့်ဝင်ခဲ့မှု အခြေအနေ



၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ပတ်သက်သည့်
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏
ရငွေ၊ သုံးငွေ ခန့်မှန်းခြေ

(ကျပ်ဘီလီယံ)

		ရငွေခန့်မှန်း	သုံးငွေခန့်မှန်း
၁။	မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း	၁,၆၆၂.၂၅၃	၁,၄၀၇.၀၁၉
၂။	အမှတ်(၁) သတ္တုတွင်းလုပ်ငန်း	၁၂.၇၅၂	၇.၅၈၉
၃။	အမှတ်(၂) သတ္တုတွင်းလုပ်ငန်း	၂၆.၄၄၅	၁၄.၉၈၅
၄။	မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း	၁၀၀.၆၅၈	၆၅.၀၃၁

နိုင်ငံတော်သို့ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်နှင့်
နိုင်ငံတော်သို့ ထည့်ဝင်ငွေ ခန့်မှန်းချက်များ


(ကျပ်ဘီလီယံ)

	ကုန်သွယ် လုပ်ငန်းခွန်	အထူး ကုန်စည်ခွန်	ဝင်ငွေခွန်	နိုင်ငံတော်သို့ ထည့်ဝင်ငွေ
၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း	၁၈၉.၁၇၁	၂၄၆.၉၉၃	၁၃၀.၅၁၆	၁၀၄.၄၁၃
၂။ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း	—	—	၁.၄၂၁	၁.၁၃၇
၃။ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း	—	—	၅.၂၇၉	၄.၂၂၃
၄။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း	၀.၀၁၅	၀.၃၅၀	၃၄.၁၂၈	၂၇.၃၀၂






၂၀၁၂-၂၀၁၃ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အထိ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏
ရငွေ၊ သုံးငွေ အခြေအနေ



မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဓိကရငွေဖြစ်သည့်
ကမ်းလွန်လုပ်ကွက်နှင့် ကုန်းတွင်းရေနံမြေများမှ ရငွေများအခြေအနေ



မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ကမ်းလွန်လုပ်ကွက်များနှင့်
ကုန်းတွင်းရေနံမြေ တို့၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်နှုန်း

စဉ်	ကုန်းတွင်း/ကမ်းလွန်	တည်နေရာ	စတင်နှစ်	အကျိုးတူပူးပေါင်းသည့် ကုမ္ပဏီ	ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်နှုန်း
၁	ရတနာ ကမ်းလွန်	မုတ္တမ	၁၉၉၆	Total (ပြင်သစ်)	၁၀%
၂	ရဲတံခွန် ကမ်းလွန်	တနင်္သာရီ	၁၉၉၀-၉၁	PCML(မလေးရှား)	၁၀%
၃	ရွှေ ကမ်းလွန်	ရခိုင်	၂၀၁၃	Daewoo (ကိုရီးယား)	၁၀%
၄	ဇောတိက ကမ်းလွန်	မုတ္တမ	၂၀၁၃	PTTEP (ထိုင်း)	၁၀%
၅	ချောက်/ရေနံချောင်းရေနံမြေ	မကွေး	၁၉၉၆	Goldpetrol (အင်ဒိုနီးရှား)	၁၀%

ဇစ်မြစ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့
ခွဲဝေပေးမည့် အခွန်ဝေစုများလျာထားချက်

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်	နိုင်ငံပိုင်ကဏ္ဍ		သမဝါယမ ကဏ္ဍ အခွန်ဝေစု	ပုဂ္ဂလိကကဏ္ဍ အခွန်ဝေစု	ပေါင်း
		MTFF အရ ခွဲဝေပေးရမည့် အချိုး %	အခွန်ဝေစု			
၁	၂	၃	၄	၅	၆	၇(၄+၅+၆)
၁	ကချင်ပြည်နယ်	၇.၀%	၅,၃၆၀.၉၅၂		၁,၁၁၅.၉၃၀	၆,၄၇၆.၈၈၂
၂	ကယားပြည်နယ်	၅.၂%	၃,၉၈၂.၄၂၂		၈၀.၆၀၅	၄,၀၆၃.၀၂၇
၃	ကရင်ပြည်နယ်	၇.၁%	၅,၄၃၇.၅၃၇		၄၄၂.၅၀၀	၅,၈၈၀.၀၃၇
၄	ချင်းပြည်နယ်	၉.၂%	၇,၀၄၅.၈၂၃		၆၁၆.၀၀၀	၇,၆၆၁.၈၂၃
၅	စစ်ကိုင်းတိုင်းဒေသကြီး	၈.၃%	၆,၃၅၆.၅၅၈	၀.၁၁၀	၂,၃၇၀.၀၀၀	၈,၇၂၆.၆၆၈
၆	တနင်္သာရီတိုင်းဒေသကြီး	၅.၁%	၃,၉၀၅.၈၃၇	၀.၂၂၅	၉၉၀.၅၆၁	၄,၈၉၆.၆၂၃
၇	ပဲခူးတိုင်းဒေသကြီး	၆.၉%	၅,၂၈၄.၃၆၇		၁,၁၇၂.၆၅၄	၆,၄၅၇.၀၂၁
၈	မကွေးတိုင်းဒေသကြီး	၇.၆%	၅,၈၂၀.၄၆၃	၀.၅၀၅	၁,၅၀၃.၁၆၆	၇,၃၂၄.၁၃၄
၉	မန္တလေးတိုင်းဒေသကြီး	၅.၅%	၄,၂၁၂.၁၇၇	၀.၈၉၆	၇,၂၀၉.၉၇၆	၁၁,၄၂၃.၀၄၉
၁၀	မွန်ပြည်နယ်	၄.၈%	၃,၆၇၆.၀၈၂		၆၁၅.၉၉၀	၄,၂၉၂.၀၇၂
၁၁	ရခိုင်ပြည်နယ်	၁၀.၃%	၇,၈၈၈.၂၅၈	၀.၀၆၀	၉၉၀.၈၈၇	၈,၈၇၉.၂၀၅
၁၂	ရန်ကုန်တိုင်းဒေသကြီး	၄.၃%	၃,၂၉၃.၁၅၆	၄.၁၂၇	၁၁၈,၃၀၆.၅၅၄	၁၂၁,၆၀၃.၈၃၇
၁၃	ရှမ်းပြည်နယ်	၁၁.၅%	၈,၈၀၇.၂၇၉	၀.၄၁၈	၂,၈၉၃.၈၅၇	၁၁,၇၀၈.၅၅၄
၁၄	ဧရာဝတီတိုင်းဒေသကြီး	၇.၂%	၅,၅၁၄.၁၂၂	၀.၀၂၈	၁,၈၄၈.၉၈၂	၇,၃၆၃.၁၃၂
	စုစုပေါင်း	၁၀၀.၀%	၇၆,၅၈၅.၀၃၃	၆.၃၆၉	၁၄၀,၁၅၇.၆၆၂	၂၁၆,၇၄၉.၀၆၄

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
တိုင်းဒေသကြီး/ ပြည်နယ်များ၏ အရ၊ အသုံး အခြေအနေ

(ကျပ်သန်းပေါင်း)

စဉ်	တိုင်းဒေသကြီး/ ပြည်နယ်	ရငွေ	သုံးငွေ	ပိုငွေ (+)/လိုငွေ (-)
၁	ကချင်ပြည်နယ်	၁၈,၇၄၁.၇၄၄	၁၇၂,၃၈၈.၀၈၇	-၁၅၃,၆၄၆.၃၄၃
၂	ကယားပြည်နယ်	၆,၃၂၈.၉၁၃	၅၇,၇၇၀.၉၈၆	-၅၁,၄၄၂.၀၇၃
၃	ကရင်ပြည်နယ်	၁၀,၇၂၄.၇၄၀	၈၆,၀၀၅.၃၈၆	-၇၅,၂၈၀.၆၄၆
၄	ချင်းပြည်နယ်	၉,၅၈၄.၁၂၃	၁၄၂,၁၁၁.၇၅၉	-၁၃၂,၅၂၇.၆၃၆
၅	စစ်ကိုင်းတိုင်းဒေသကြီး	၃၁,၃၀၃.၄၉၀	၂၀၈,၄၂၃.၈၉၉	-၁၇၇,၁၂၀.၄၀၉
၆	တနင်္သာရီတိုင်းဒေသကြီး	၁၁,၀၇၅.၅၉၇	၁၅၇,၄၅၉.၈၈၃	-၁၄၆,၃၈၄.၂၈၆
၇	ပဲခူးတိုင်းဒေသကြီး	၃၀,၃၆၅.၁၈၂	၁၅၈,၀၅၆.၆၅၇	-၁၂၇,၆၉၁.၄၇၅
၈	မကွေးတိုင်းဒေသကြီး	၂၂,၈၇၈.၅၈၄	၁၆၅,၈၆၆.၇၃၄	-၁၄၂,၉၈၈.၁၅၀
၉	မန္တလေးတိုင်းဒေသကြီး	၁၄၃,၄၀၁.၈၁၅	၂၅၁,၆၉၈.၆၃၈	-၁၀၈,၂၉၆.၈၂၃
၁၀	မွန်ပြည်နယ်	၁၄,၄၃၉.၆၅၇	၈၆,၃၂၇.၀၆၄	-၇၁,၈၈၇.၄၀၇
၁၁	ရခိုင်ပြည်နယ်	၁၆,၁၇၇.၃၇၁	၁၅၈,၅၇၀.၄၀၁	-၁၄၂,၃၉၃.၀၃၀
၁၂	ရန်ကုန်တိုင်းဒေသကြီး	၃၈၂,၅၈၅.၃၁၆	၄၂၄,၂၈၀.၆၆၇	-၄၁,၆၉၅.၃၅၁
၁၃	ရှမ်းပြည်နယ်	၄၀,၂၁၀.၉၂၇	၂၅၈,၈၄၀.၇၀၉	-၂၁၈,၆၂၉.၇၈၂
၁၄	ဧရာဝတီတိုင်းဒေသကြီး	၂၉,၅၄၄.၁၂၃	၁၄၇,၁၄၁.၁၀၈	-၁၁၇,၅၉၆.၉၈၅
၁၅	ပေါင်း	၇၆၇,၃၆၁.၅၈၂	၂,၄၇၄,၉၄၁.၉၇၈	-၁,၇၀၇,၅၈၀.၃၉၆
၁၆	ပြည်ထောင်စုမှ လိုငွေဖြည့်ဆည်းခြင်း (ထောက်ပံ့ငွေ)	၁,၇၀၇,၅၈၀.၃၉၆	-	+၁,၇၀၇,၅၈၀.၃၉၆
၁၇	စုစုပေါင်း(၁၅+၁၆)	၂,၄၇၄,၉၄၁.၉၇၈	၂,၄၇၄,၉၄၁.၉၇၈	-


ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များသို့

လိုငွေ ဖြည့်ဆည်း ထောက်ပံ့ခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၀ အရ ဘဏ္ဍာရေး ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့် လျော်သလို ဖြည့်ဆည်းပေးခြင်း၊ အထူး ကိစ္စတစ်ရပ် အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်း အပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း သို့မဟုတ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ထောက်ခံတင်ပြ နိုင်သဖြင့် နှစ်စဉ် ပြည်ထောင်စု၏ဘဏ္ဍာ ရန်ပုံငွေမှ လိုငွေဖြည့်ဆည်းခြင်း၊ အထူး ကိစ္စရပ်များ အတွက် ထောက်ပံ့ခြင်း၊ လို အပ်ပါက ချေးငွေများ ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလ ခန့်မှန်းခြေတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် များသို့ လိုငွေဖြည့်ဆည်းထောက်ပံ့ခြင်းများ အတွက် ငွေကျပ် ၁,၇၀၇.၅၈၀ ဘီလီယံ လျာထားပါသည်။

တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လိုငွေဖြည့်ဆည်း ထောက်ပံ့မှုရာခိုင်နှုန်းမှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်။



**၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လိုက်နာဆောင်ရွက်ရန်အချက်များ**

**စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၁-၄-၂၀၁၇ ရက်စွဲပါစာအမှတ်၊ စဘ/ဘဏ္ဍာ-၄/၁/၁(၁၆၄၄/၂၀၁၇)မှ
ကောက်နုတ်တင်ပြသည်။**

၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းများ
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း
ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်-

ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာများ

- (၁) သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်ရှိ လစာ၊ စရိတ်နှင့် ပင်စင်လစာတို့မှ ပိုလျှံငွေများကို အခြား
ခေါင်းစဉ်သို့ ရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ပြုမည် မဟုတ်ပါ။
- (၂) မော်တော်ယာဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များ နှစ်စဉ်တိုးတက်တင်ပြတောင်းခံနေမှုများကို အမှန်
တကယ် ပြင်ဆင်ခြင်းရှိမရှိ စိစစ်သွားရန် ဖြစ်ပါသည်။
- (၃) အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲစဉ်ကပင် အမှန်တကယ်လိုအပ်သည့် နေရာဒေသများတွင်
တည်ဆောက်ရန်အတွက်လည်းကောင်း၊ အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ဝယ်ယူရန်
အတွက်လည်းကောင်း ရေးဆွဲထားခြင်းဖြစ်ပါသဖြင့် တတ်နိုင်သမျှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း
မပြုကြရန်ဖြစ်ပါသည်။
- (၄) သက်ဆိုင်ရာဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောင်ရွက်ပြီးစီးမည့် လုပ်ငန်း/စီမံကိန်း ဖြစ်ပါက
ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း မပြုကြရန်နှင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စနှင့်စပ်လျဉ်း၍
ကျိုးကြောင်းခိုင်လုံမှသာ ခွင့်ပြုသွားမည် ဖြစ်ပါသည်။
- (၅) ငွေလုံးငွေရင်းအသုံးစရိတ်များအတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲရာတွင် ပမာဏကြီးမားစွာ လွှဲပြောင်း
သုံးစွဲခြင်းများ၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးမှ တင်ပြလာသော ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းများကို
ခွင့်ပြုမည် မဟုတ်ပါ။
- (၆) ပြည်ပချေးငွေများအပေါ် အတိုးနှင့်အရင်းပေးဆပ်ရန် လျာထားသည့် ကိစ္စရပ်များအတွက် ရန်ပုံငွေ
လွှဲပြောင်းသုံးစွဲရာတွင် ငွေတိုက်ဦးစီးဌာန၏ သဘောထားမှတ်ချက်ကိုရယူ၍ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရန် လိုအပ်ပါသည်။

တင်ဒါခေါ်ယူခြင်းဆိုင်ရာများ

- (၇) ငွေလုံးငွေရင်း အသုံးစရိတ်များကို နှစ်စဉ် လျာထားခဲ့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်မှု
နှောင့်နှေးခဲ့သဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် ပိုလျှံငွေများပြန်လည် အပ်နှံမှုများပြားနေသော
ကြောင့် တင်ဒါခေါ်ယူခြင်းလုပ်ငန်းစဉ်အား ပထမသုံးလပတ်အတွင်း အပြီးဆောင်ရွက်ကြရန်
လိုအပ်ပါသည်။
- (၈) ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါ
နီးမှသာ လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းအရည်အသွေးမပြည့်မီမှုများ
ဖြစ်ပေါ်နိုင်ပါသဖြင့် လုပ်ငန်းအကောင်အထည်ဖော်မှုအား အချိန်ဇယားဖြင့် အတိအကျ ဆောင်ရွက်
သွားရန် ဖြစ်ပါသည်။

ပြည်ပအကူအညီရငွေ၊ ချေးယူရငွေဆိုင်ရာများ

- (၉) ပြည်ပအကူအညီရငွေနှင့်ချေးငွေများရရှိမှု ရည်မှန်းချက်ပြည့်မီရန် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အကူအညီရငွေနှင့်ချေးငွေဆိုင်ရာ သဘောတူ စာချုပ်ပါ အချက်အလက်များကို ပြည့်မီအောင် ကြိုတင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
- (၁၀) ပြည်ပအကူအညီရငွေများအနက် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်တွင် ပြီးပြတ်အောင် မသုံးစွဲနိုင်သည့် ပမာဏကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက်သုံးစွဲနိုင်ရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စာရင်းခေါင်းစဉ်အောက်တွင် ဝန်ကြီးဌာန၊ ဦးစီးဌာနများအတွက် ၁၅။ ယာယီပေးငွေညှိနှိုင်းချက်သို့လည်းကောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအတွက် ၂။ ချေးယူရငွေစာရင်းသို့လည်းကောင်း စာရင်းညှိနှိုင်း၍ ရန်ပုံငွေလျာထားဆောင်ရွက်နိုင်သော်လည်း အဆိုပါလျာထားခြင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသည့် စာရင်းတွင် ပါဝင်ရန်လိုအပ်ပါသည်။

အရေးပေါ်ရန်ပုံငွေဆိုင်ရာ

- (၁၁) ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် အရေးပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရက မသုံးစွဲလျှင် မဖြစ်သည့် အရေးပေါ် ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တွင် ပါဝင်ခြင်းမရှိသော အသုံးစရိတ်အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့ပါ၍ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲမည့် အသုံးစရိတ်များသည် မူလ ခန့်မှန်းခြေ ငွေစာရင်းတွင်လည်းကောင်း၊ ဖြည့်စွက်ခွင့်ပြုငွေတွင်လည်းကောင်း လျာထားနိုင်ခြင်း မရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့က မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်ဟု ဆုံးဖြတ်သည့် ကိစ္စရပ်များအတွက်သာ ဖြစ်ရပါမည်။

ရပ်ဆိုင်းထားသည့် စီမံကိန်းဆိုင်ရာ

- (၁၂) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က လတ်တလောရပ်ဆိုင်းထားရန် အတည်ပြု ထားသည့် စက်ရုံများနှင့် စပ်လျဉ်း၍ ကြွေးမြီအသုံးစရိတ်(အရင်းပေးဆပ်ငွေ)၊ သာမန်အသုံးစရိတ်အောက်ရှိ ဝန်ထမ်းများ၏ လစာစရိတ်၊ ပင်စင်၊ ငွေကြေးစရိတ်(အတိုးပေးငွေ)နှင့် အခွန်အခများကဲ့သို့ မဖြစ်မနေ သုံးစွဲရမည့် အသုံးစရိတ်များကိုသာ သုံးစွဲခွင့်ပြုပြီး ထုတ်လုပ်မှုနှင့် သက်ဆိုင်သော ကျန်သာမန် အသုံးစရိတ်များအား သုံးစွဲခြင်းမပြုဘဲ ပိုလျှံငွေ ပြန်လည်အပ်နှံရန်ဖြစ်ပါသည်။ မိမိဘဏ္ဍာရန်ပုံငွေဖြင့်သုံးစွဲမည့် အဆိုပါစက်ရုံများနှင့်စပ်လျဉ်း၍လည်း အထက်ဖော်ပြပါ သုံးစွဲခွင့်ပြုသည့် အသုံးစရိတ် မှအပ ကျန်အသုံးစရိတ်များကို သုံးစွဲခြင်းမပြုရန်နှင့် အဆိုပါငွေစာရင်း ခေါင်းစဉ်များမှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း မပြုရန်ဖြစ်ပါသည်။


နိုင်ငံပိုင်နိုင်ငံခြားငွေဆိုင်ရာ

- (၁၃) နိုင်ငံပိုင်နိုင်ငံခြားငွေဖြင့် ကျခံသုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍ မြန်မာကျပ်ငွေဖြင့် ပေးချေသုံးစွဲဆောင်ရွက်နိုင်သည့် ကိစ္စရပ်များအတွက် နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့် (FE Permit) လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုမည် မဟုတ်ပါ။

အထွေထွေ

- (၁၄) ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများအနေဖြင့် နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲရာတွင် မူလခန့်မှန်းခြေငွေစာရင်းနှင့် အမှန်စာရင်းများ ကွာခြားချက်နည်းမှသာ ထိရောက်ကောင်းမွန်သော အရအသုံးခန့်မှန်းခြေ ငွေစာရင်းဖြစ်မည်ဖြစ်၍ လျာထားသည့်အတိုင်း ရငွေများ ရရှိစေရန်နှင့် သုံးငွေများသုံးစွဲကြရန် လိုအပ်ပါသည်။
- (၁၅) အသုံးစရိတ်များကို သုံးစွဲရာတွင် ခြိုးခြံချွေတာမှုရှိစွာဖြင့် အမှန်တကယ် လိုအပ်သည်ထက် ပိုမို၍ မသုံးစွဲရန် အထူးကြပ်မတ်ရမည် ဖြစ်ပါသည်။
- (၁၆) ဘဏ္ဍာရေးနှစ်ကုန်တွင် ပိုလျှံငွေများစွာ ပြန်လည်အပ်နှံရခြင်းသည် အသုံးစရိတ် မူဘောင်အတွင်း ကြိုတင်တွက်ချက်ခန့်မှန်းမှုမရှိဘဲ လျာထားခြင်းဖြစ်သဖြင့် ပိုလျှံငွေများစွာ ပြန်လည်အပ်နှံရခြင်းမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။


အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် ၁၀ - ၄ - ၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁ / ၂၀၁၇ ဖြင့် တင်ဒါလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အကတိလိုက်စားမှုများ မရှိစေရန်၊ တင်ဒါကိုတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ရယူခြင်း၊ ဈေးကစားခြင်းများမဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ နိုင်ငံတော်နှင့် အများပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဖြစ်ရန် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၂၀၁၇ခုနှစ်)

ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကိုသုံးစွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးခဲ့ကြသည့် ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၅-၅-၁၉၈၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂/၈၆ ဖြင့် ထုတ်ပြန်ခဲ့သော ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ဆိုင်ရာ အမိန့်ကြော်ငြာစာကိုပယ်ဖျက်ပြီး ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် တညီတညွတ်တည်း လိုက်နာနိုင်ရေးနှင့် ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁-၄-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။



ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ စုံစမ်းနိုင်ပါသည် -

ညွှန်ကြားရေးမှူး (ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဌာနခွဲ)	၀၆၇-၄၁၀၄၅၇
ညွှန်ကြားရေးမှူး (ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာန ဦးစီးဌာန ဘတ်ဂျက်ဌာနခွဲ-၁)	၀၆၇-၄၁၀၄၅၃
ညွှန်ကြားရေးမှူး (ဝန်ကြီးဌာန ဦးစီးဌာန ဘတ်ဂျက်ဌာနခွဲ-၂)	၀၆၇-၄၁၀၅၈၆
ညွှန်ကြားရေးမှူး (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများဘတ်ဂျက်ဌာနခွဲ)	၀၆၇-၄၁၀၂၆၆
ညွှန်ကြားရေးမှူး (တိုင်းဒေသကြီးနှင့်ပြည်နယ် ဘဏ္ဍာရေးဌာနခွဲ)	၀၆၇-၄၁၀၅၈၄
ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး၊ သုတေသနနှင့် သတင်းအချက်အလက်နည်းပညာဌာနခွဲ)	၀၆၇-၄၁၀၅၈၅
ညွှန်ကြားရေးမှူး (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဌာနခွဲ)	၀၆၇-၄၁၀၅၃၃

ဤစာအုပ်နှင့်ပတ်သက်၍ အကြံပြုလိုပါက အောက်ပါ email သို့မဟုတ် ရုံးလိပ်စာသို့ ပေးပို့နိုင်ပါသည်-

email: citizensbudget@gmail.com

ရုံးလိပ်စာ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ်(၂၆)၊
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်။

ဤစာအုပ်ကို အောက်ပါ website တွင်လည်း ကူးယူနိုင်ပါသည်-

website: www.mopf.gov.mm , နှင့် www.mof.gov.mm

